


Energizer®




ENERGY E10+




1.1




1.2




2.1



2.2



2.3



3.1



3.2

သင့်မိဘိုင်းလ်ဖုန်းအား မိတ်ဆက်ခင်း

သင့်မိဘိုင်းလ်ဖုန်း၏ အပင်္ဂါအဆင်၊ ခလုတ်များ၊ မင်္ဂါကွင်းနှင့်
အိုင်ကွန်များအကခြင်းကို လေ့လာလိုက်ပါ။

ခလုတ်များ

အောက်ပါဇယားတွင် ဖုန်း၏ခလုတ်များအကခြင်း အတိုချုပ်
ဖော်ပြထားပါသည် -

အမှတ်	ခလုတ်	လုပ်ဆောင်ချက်
1	လုပ်ဆောင်ချက်	စခရင်၏ အောက်ဖက်တွင် ဖော်ပြထားသည်ကို လုပ်ဆောင်ရန်။
2	သွားလာခင်း	Standby ပုံစံတွင် အသုံးပုဂ္ဂိုလ်မှ သတ်မှတ်ထားသော လုပ်ဆောင်ချက်များကို အသုံးပုဂ္ဂိုလ် menu ပုံစံတွင် ရွေးချယ်စရာများကို လိုက်ကည့်နိုင်သည်။
3	ခေါ်ဆိုခင်း	လတ်တလော ခေါ်ဆိုမှုများ စာရင်းကို ဖွင့်ရန် သို့မဟုတ် ဖော်ပြထားသော နံပါတ်သို့ ခေါ်ဆိုရန်။ အဝင်ခေါ်ဆိုမှုကို ကိုင်နိုင်သည်။
4	ဖုန်းချခင်း	ခေါ်ဆိုမှုကို အဆုံးသတ်ရန် သို့မဟုတ် အဝင်ခေါ်ဆိုမှုကို ငြိမ်းဆိုရန်။ ဖုန်းကို အဖွင့်အပိတ်လုပ်ရန် ၊ စကုကန်ကည့်နိုင်ထားပါ။

5	1.....0	နံပါတ်များ
---	---------	------------










စခရင်

သင့်မိုဘိုင်းလ်ဖုန်း၏စခရင်ကို အောက်ပါအတိုင်း ဒီဇိုင်းဆွဲထားပါသည် -

(၁.၂ - စာမျက်နှာ ၂ ကိုကည့်ပါ)

အိုင်ကွန်များ

စခရင် အပေါ်ဖက်ရှိ ဖုန်း၏အခြေအနေကို ဖော်ပြသည့် အိုင်ကွန်များအကခြင်း လေ့လာလိုက်ပါ -

အိုင်ကွန်	လုပ်ဆောင်မှု ရှင်းလင်းချက်
	လက်ရှိကွန်ရက် အနေအထားကို ကိုယ်စားပြုသည်။ အရေအတွက်များလေ အားကောင်းလေဖြစ်သည်။
	ဘက်ထရီအခြေအနေ အရေအတွက်အလိုက် ဘက်ထရီကို ညွှန်ပြသည်။
	မဖတ်ရသေးသော မက်ဆေ့ဂျ်။
	နိုးစက်ပေးထားသည်။
	ဘလူးတူ လုပ်ဆောင်ချက် ဖွင့်ထားသည်။
	ပရီဖိုင်အား Silent ပုံစံသို့ပြောင်းထားသည်။
	ပရီဖိုင်အား Meeting ပုံစံသို့ပြောင်းထားသည်။
	ပရီဖိုင်အား Outdoor ပုံစံသို့ပြောင်းထားသည်။
	နားကပြီ တပ်ထားသည်။



ငွေမီဘိုင်းလ်ဖုန်းအား ကိုပြောင်ပင်ဆင်ခြင်း

သွေမီဘိုင်းလ်ဖုန်းအား ပထမဆုံး အသုံးပြုရန်အတွက် စတင်ပင်ဆင်လိုက်ပါ

ဆင်းမ်ကဒ်နှင့် ဘက်ထရီကို ထည့်သွင်းပါ

ဆဲလူလာ ဝန်ဆောင်မှုတစ်ခုကို ဝယ်ယူထားပါက သင့်ပုဂ္ဂိုလ်ရေး စိစစ်ဖော်ထုတ်မှု နံပါတ် (PIN) နှင့် အခြားဝန်ဆောင်မှုများကဲ့သို့ ဝယ်ယူမှု အသေးစိတ်များ ပါဝင်သည့် Subscriber Identity Module (SIM) ကဒ်တစ်ကဒ်ကို ရရှိပါလိမ့်မည်။

ဆင်းမ်ကဒ်နှင့် ဘက်ထရီကို ထည့်သွင်းရန်အတွက်

1. ၁။ ဘက်ထရီအဖုံးကို ဖုတ်ပါ။

(၂.၁ - စာမျက်နှာ ၃ ကိုကြည့်ပါ)

2. ဆင်းမ်ကဒ်ကို ထည့်ပါ။

သင့်ဖုန်းတွင် ဆင်းမ်ကဒ် ၂ ကဒ်ကို အပြောင်းအလဲလုပ်၍ သုံးနိုင်ရန် ဆင်းမ်ကဒ်အပေါက် ၂ ခု ပါရှိပါသည်။

(၂.၂ - စာမျက်နှာ ၃ ကိုကြည့်ပါ)

- ရွှေရောင်ပါသည့်ဖက်ကို အောက်တွင်ထား၍ ဆင်းမ်ကဒ်ကို ဖုန်းတွင်ထည့်ပါ။
- ဆင်းမ်ကဒ်အား မထည့်ပါက သင့်ဖုန်း၏ ကွန်ရက်မသုံးသော ဝန်ဆောင်မှုများနှင့် မိန်းအချို့ကို အသုံးပြုနိုင်ပါသည်။

3. ၃။ ဘက်ထရီကို ထည့်ပါ။

(၂-၃ - စာမျက်နှာ ၃ ကိုကည့်ပါ)

4. ၄။ ဘက်ထရီအဖုံးကို ပြန်တပ်ပါ။

မမ်မိုရီကဒ် တစ်ကဒ်ထည့်ပါ (မထည့်လည်း ရပါသည်)

နောက်ထပ် မီဒီယာဖိုင်များကို သိမ်းဆည်းလိုပါက မမ်မိုရီကဒ်ကို ထည့်ရပါမည်။

- မမ်မိုရီကဒ်အား ကွန်ပျူတာတွင် ဖော်မက်ရိုက်ခင်းသည် သင့်ဖုန်းတွင်သုံးရန် အဆင်မပြေမှုကို ဖြစ်စေနိုင်ပါသည်။ မမ်မိုရီကဒ်အား ဖုန်းထဲတွင်သာ ဖော်မက်ရိုက်ပါ။

1. ၁။ ဘက်ထရီအဖုံးကို ဖြိုပါ။

(၃.၁ - စာမျက်နှာ ၄ ကိုကြည့်ပါ)

2. ၂။ အညွှန်းပါသည့်ဖက်ကို အပေါ်တွင်ထား၍ မမ်မိုရီကဒ်ကို ထည့်ပါ။


(၃.၂ - စာမျက်နှာ ၄ ကိုကြည့်ပါ)

အခြေ လုပ်ဆောင်ချက်များကို အသုံးပြုခြင်း

သင့်မိုဘိုင်းလ်ဖုန်း၏ အခြေ လုပ်ဆောင်ချက်များ လုပ်ဆောင်ပုံကို လေ့လာလိုက်ပါ။

သင့်ဖုန်းကို အဖွင့်အပိတ် ပြုလုပ်ပါ

သင့်ဖုန်းကို ဖွင့်ရန်အတွက်

1. ဝ။ ပါဝါခလုတ်ကို ကြိတ်ဖြိထားပါ []။
2. ၂။ (လိုအပ်ပါက) သင့် PIN နံပါတ်ကို ရိုက်ထည့်ပြီး OK ကို နှိပ်ပါ။

သင့်ဖုန်းကိုပိတ်ရန်အတွက် အထက်ပါ အဆင့် ၁ သို့ သွားပါ။


မိနူးများနှင့် အပလီကေးရှင်းများကို အသုံးပြုခြင်း

မိနူးများနှင့် အပလီကေးရှင်းများကို အသုံးပြုရန်အတွက်

သင့်ဖုန်း၏ မိနူးများကို အသုံးပြုရန်

1. ဝ။ Idle ပုံစံတွင် Menu ပုံစံသို့ ဝင်ရန်အတွက် ဘယ်ဖက်ရှိ < Menu > ခလုတ်ကို နှိပ်ပါ။
2. ၂။ မိနူး သို့မဟုတ် ရွေးချယ်စရာကို လိုက်ကညွှန်ရန် Navigation ခလုတ်ကို အသုံးပြုပါ။



3.၃။ အသားပေး ဖော်ပြထားသော ရွေးချယ်မှုကို အတည်ပြုရန် < Select>၊ < OK> သို့မဟုတ် Confirm ခလုတ်ကို နှိပ်ပါ။

4.၄။ အပေါ်တစ်ဆင့်သို့ ပြန်သွားရန် <Back> ကို နှိပ်ပါ။ Idle ပုံစံသို့ ပြန်သွားရန် [] ကို နှိပ်ပါ။



အခြေခံ ခေါ်ဆိုမှု လုပ်ဆောင်ချက်များကို အသုံးပြု

ဤအပိုင်းတွင် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ခြင်း သို့မဟုတ် ဖြေဆိုခြင်းကို လေ့လာလိုက်ပါ။

ဖုန်းခေါ်ဆိုရန် -

- 1.၁။ Idle ပုံစံတွင် ဧရိယာကုဒ်နှင့် ဖုန်းနံပါတ်တစ်ခုကို ထည့်ပါ။
- 2.၂။ နံပါတ်ကို ခေါ်ဆိုရန် [] ကို နှိပ်ပါ။
- 3.၃။ ခေါ်ဆိုမှုကို အဆုံးသတ်ရန် [] ကို နှိပ်ပါ။

ခေါ်ဆိုမှုကို ဖြေဆိုရန် -

- 1.၁။ ဖုန်းလာပါက [] ကို နှိပ်ပါ။
- 2.၂။ ခေါ်ဆိုမှုကို အဆုံးသတ်ရန် [] ကို နှိပ်ပါ။

မက်ဆေ့ဂျ်များ ပေးပို့ခြင်းနှင့် ဖတ်ရှုခြင်း

ဤအပိုင်းတွင် စာ (SMS) ကို ပေးပို့ရန်နှင့် ဖတ်ရှုရန် လေ့လာပါမည်။

စာသားမက်ဆေ့ဂျ်ကို ပေးပို့ရန်အတွက် -

- 1.၁။ Menu ပုံစံတွင် မက်ဆေ့ဂျ်ပို့ခြင်း → မက်ဆေ့ဂျ်ရေးပါ → စာသားမက်ဆေ့ဂျ် ကို ရွေးချယ်ပါ။
- 2.၂။ သင့်မက်ဆေ့ဂျ်စာသားကို ထည့်ပါ။

3.၃။ <Options> → Send to ကို နှိပ်ပါ။

4.၄။ ပိုရမည့် နံပါတ်ကို ထည့်ပါ သို့မဟုတ် ဖုန်းစာအုပ်မှ ရွေးချယ်ပါ။

5.၅။ <OK> ကို နှိပ်ပါ သို့မဟုတ် ယခင်အဆင့် အပေါ်တွင် မူတည်၍ ထည့်ပါ။

6.၆။ <Options> → Send ကို နှိပ်ပါ။

အဆက်အသွယ်များကို ထည့်ပါ

ဖုန်းစာအုပ် လုပ်ဆောင်ချက်ကို အသုံးပြုခြင်းအတွက် အခြေခံများကို လေ့လာလိုက်ပါ။

အဆက်အသွယ် အသစ်တစ်ခုကို ထည့်ပါ -

1.၁။ Menu ကို ရွေးပါ။


2.၂။ Phonebook ကို ရွေးပါ → အဆက်အသွယ် အသစ်ကို ထည့်ပါ။

3.၃။ သိမ်းမည့်နေရာ (ဖုန်း၊ ဆင်းမ်ကဒ် ၁ သို့မဟုတ် ဆင်းမ်ကဒ် ၂) ကို ရွေးပါ။

4.၄။ အဆက်အသွယ် အချက်အလက်ကို ထည့်ပါ။

5.၅။ <Options> → Save to add the contact to memory ကို နှိပ်ပါ။

အဆက်အသွယ်တစ်ခုကို ရှာပါ

- 1.၁။ Menu ပုံစံတံတွင် Phonebook ကို ရွေးပါ။
 - 2.၂။ သင်ရှာလိုသော အမည်၏ အစစာလုံး အချို့ကို ထည့်ပါ။
 - 3.၃။ ရှာဖွေသေည့်စာရင်းမှ အဆက်အသွယ်၏ အမည်ကို ရွေးချယ်ပါ။
- အဆက်အသွယ်ကို တွေ့ရှိပါက []ကို နှိပ်ခင်းဖွင့်ဖုန်းခေါ်နိုင်ပါသည်။

သီချင်းနားထောင်ခြင်း

သီချင်းဖွင့်စက် သို့မဟုတ် FM ရဒီယိုကို အသုံးပြု၍ သီချင်းနားထောင်ပုံကို လေ့လာပါ။

FM ရဒီယို နားထောင်ရန် -

- 1.၁။ ပါဝင်သော နားကပ်ပြီကို ဖုန်း၏ ဘက်စုံသုံးဂျက်ပင် အပေါက်တွင် တပ်ပါ။
- 2.၂။ Menu ပုံစံတွင် Multimedia → FM ရဒီယိုကို ရွေးချယ်ပါ။
- 3.၃။ ရဒီယိုကို စတင်ရန် သွားလာသည့် အောက်ခလုတ်ကို နှိပ်ပါ။
- 4.၄။ သွားလာသည့် ခလုတ်များကို အသုံးပြု၍ FM ရဒီယိုကို ထိန်းချုပ်ပါ။

သီချင်းဖိုင်များ နားထောင်ရန် -

သီချင်းဖိုင်များအား သင့်ဖုန်း သို့မဟုတ် မမ်မိုရီကဒ်၏ "My Music" ဖိုလ်ဒါသို့ ရွှေ့ပြောင်းပို့ကြွေကော်

- 1.၁။ Menu ပုံစံတွင် Multimedia → Audio Player ကို ရွေးချယ်ပါ။
- 2.၂။ သီချင်း အမျိုးအစား → သီချင်းဖိုင်တစ်ဖိုင် ကို ရွေးချယ်ပါ။
- 3.၃။ သွားလာသည့် ခလုတ်များကို အသုံးပြု၍ သီချင်းဖွင့်ခင်းကို ထိန်းချုပ်ပါ။

ကင်မရာကို အသုံးပြုခြင်း

ဓာတ်ပုံများ ရိုက်ကူးခြင်းနှင့် ကြည့်ရှုခြင်းအတွက် အခြေခံများကို လေ့လာပါ။

ဓာတ်ပုံများ ရိုက်ကူးခြင်း

- 1.၁။ Menu ပုံစံတွင် ကင်မရာကိုဖွင့်ရန် Camera ကို ရွေးပါ။
- 2.၂။ မှန်ဘီလူးကို ရိုက်မည့်အရာသို့ ချိန်ရွယ်ပီ၊ ချိန်ညှိမှုများကို ပုလုပ်ပါ။
- 3.၃။ ဓာတ်ပုံရိုက်ရန်အတွက် Confirm ခလုတ်ကို နှိပ်ပါ။
ဓာတ်ပုံကို အလိုအလျောက် သိမ်းဆည်းပါသည်။
- 4.၄။ နောက်ထပ် ဓာတ်ပုံထပ်ရိုက်ရန် <Back> ကိုနှိပ်ပါ (အဆင့် ၂)။

ရိုက်ထားသော ဓာတ်ပုံများကို ကြည့်ခြင်း

ဘယ်ဖက် ခလုတ်အား နှိပ်ပီြောက် Photos ကို ရွေးချယ်ခြင်းဖြင့် ဓာတ်ပုံဂယ်လာရီသို့ လျင်မန်စွာ ဝင်ရောက်နိုင်ပါသည်။

ကင်မရာ ရွေးချယ်စရာများ

ကင်မရာ ရွေးချယ်စရာများသို့ ဝင်ရောက်ခြင်းဖြင့်အောက်ပါရွေးချယ်မှုများကို ပုလုပ်နိုင်မည် ဖြစ်ပါသည် -

ကင်မရာ ဆက်တင် -

ဓာတ်ပုံတစ်ပုံရိုက်တိုင်း ကြီးရမည့် ရှက်တာအသံကို ရွေးချယ်ပါ။

ဓာတ်ပုံ၏ အလင်းအမှောင်ကို ချိန်ညှိရန် exposure တန်ဖိုးကို ပြောင်းပါ။

အလင်းနှင့်အမှောင် ဧရိယာများကို ခွဲခြားရန် contrast ကို ချိန်ညှိပါ။

ဓာတ်ပုံတွင် လင်းလက်နမေ့များကို ဖျောက်ရန် Anti-flicker တန်ဖိုးကို ပြောင်းပါ။

မိမိကိုယ်ကို ရိုက်ကူးရန်အတွက် ရိုက်ကူးရန်အချိန်ကို ပြောင်းလဲသတ်မှတ်ပါ။

ဓာတ်ပုံအတွဲလိုက် ရိုက်ကူးရန်အတွက် continuous shot အရအေတွက်ကို ပြောင်းပါ။

ပုံဆက်တင် -

ပုံအရွယ်အစားကို ပြောင်းလဲနိုင်ပါသည်။

ပုံအရည်အသွေးကို ပြောင်းလဲနိုင်ပါသည်။

အဖူဖြူမည်း မျှတမှု -

ပတ်ဝန်းကျင်အလိုက် အရောင်အစီအစဉ်ကို ရွေးပါ။

ရိုက်ကွင်းပုံစံ -

ညသုံးပုံစံ (အလင်းရောင်ပိုများ) ကို ရွေးချယ်နိုင်ပါသည် သို့မဟုတ် ဖုန်းအား အကောင်းဆုံးပုံစံကို ရွေးချယ်ရန် ခွင့်ပုပြု။

ပင်္ဂြိုဟ်မှ ဆက်တင် -

ရိုက်ထားသော ဓာတ်ပုံတွင် အရောင်ပင်္ဂြိုဟ်မှ တစ်ခုကို ထည့်ပါ။

သိမ်းဆည်းမှု -

ရိုက်ထားသော ဓာတ်ပုံများအား သိမ်းမည့်နေရာကို ရွေးချယ်နိုင်ပါသည်။

ဘလူးတုကို အသုံးပြုခြင်း

ဒေတာလွှဲပို့ခြင်းမှအတွက် အခြားကိုမြို့ စက်ပစ္စည်းများကို ချိတ်ဆက်နိုင်သည့် ဖုန်း၏စွမ်းရည်ကို လေ့လာပါ။

ဘလူးတု ကိုမြို့လုပ်ဆောင်ချက်ကို ဖွင့်ပါ

- 1.၁။ Menu ပုံစံတွင် Settings → Connectivity → Bluetooth ကို ရွေးချယ်ပါ။
- 2.၂။ Power ကို ရွေးပါ။
- 3.၃။ ဖွင့်ရန်အတွက် ဘယ်ဖက်ခလုတ်ကို နှိပ်ပါ။
- 4.၄။ အခြားစက်ပစ္စည်းများမှ သင့်ဖုန်းအား ရှာနိုင်စေရန် Visibility သို့ သွားပြီး ဘယ်ဖက်ခလုတ်ကို နှိပ်ခြင်းဖြင့်ဖွင့်ပါ။

အခြားဘလူးတူ အသုံးပြုနိုင်သော ကိရိယာများကို ရှာဖွေကြံ့ဖက်ပါ။

1. ၁။ Menu ပုံစံတွင် Settings → Connectivity → Bluetooth → My device → Search new device ကို ရွေးချယ်ပါ။
2. ၂။ ကိရိယာတစ်ခုသို့ဆင်းပီြ<Select> ကို နှိပ်ပါ။
3. ၃။ ဘလူးတူ ကိုမြှုလုပ်ဆောင်ချက်အတွက် PIN တစ်ခု သို့မဟုတ် အခြားကိရိယာတွင် ဘလူးတူ PIN ရှိပါက ယင်းကိုထည့်ပီြ<OK> ကိုနှိပ်ပါ။

အခြားကိရိယာ၏ ပိုင်ရှင်သည် တူညီသော သင့်ကတေကို ထည့်ပါက သို့မဟုတ် ချိတ်ဆက်မှုကို လက်ခံပါက တွဲဖက်မှု ပီြစီးပါသည်။

ဘလူးတူ ကိုမြှုလုပ်ဆောင်ချက်ကို အသုံးပြု၍ ဒေတာပို့ပါ။

1. ၁။ သင်ပို့လိုသော ဖုန်း၏ အပလီကေးရှင်းများအနက် တစ်ခု၏ ဖိုင်သို့မဟုတ် ပို့စရာကို ရွေးချယ်ပါ။
2. ၂။ < Options > → Send → Via Bluetooth → Select the device name ကိုနှိပ်ပီြနောက် လက်ခံမည့်ဖက်တွင် ဖိုင်ကို လက်ခံပါ။

ဘလူးတူ ကိုမြှုလုပ်ဆောင်ချက်ကို အသုံးပြု၍ ဒေတာလက်ခံပါ။

1. ၁။ ဘလူးတူ ကိုမြှုလုပ်ဆောင်ချက်အတွက် PIN ကို ထည့်ပါ သို့မဟုတ် လက်ခံပီြ(လိုအပ်ပါက) <OK> ကို နှိပ်ပါ။

- ၂။ ယင်းကိရိယာထံမှ ဒေတာကို ရယူလိုပါက (လိုအပ်လျှင်) အတည်ပြုရန် <Yes > ကို နှိပ်ပါ။

ဘလူးတူ ကိရိယာအမည်ကို ပြောင်းလဲခြင်း

- ၁။ Menu ပုံစံတွင် Settings → Connectivity → Bluetooth → My name ကို ရွေးချယ်ပါ။
- ၂။ နှစ်သက်သောအမည်ကိုရေးပီး Options → Done ကို နှိပ်ပါ။





သိမ်းရမည့်နေရာကို ရွေးချယ်ခြင်း

- ၁။ Menu ပုံစံတွင် Settings → Connectivity → Bluetooth → Advanced → Storage ကို ရွေးချယ်ပါ။
- ၂။ သင့်ဖုန်းတွင် မမိမိရိကန် စိုက်ထားပါက Memory Card ကို ရွေးချယ်ပါ မစိုက်ထားပါက Phone ကို ရွေးချယ်ပါ။

လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်များ

ကော်ပိုရေးရှင်းသည် မည်သည့်အခါတိုင်းမဆို သတင်းအချက်အလက်ကို အသုံးပြုသည့်အခါ သတင်းအချက်အလက် စည်းမျဉ်း၊ စည်းကမ်းချက်များ၊ စည်းမျဉ်းစည်းကမ်းချက်ကို လိုက်နာဖို့ သတိပေးပါ။ ဤသည့်မှာ သတင်းအချက်အလက်ပေးအပ်ခြင်းနှင့် သတင်းအချက်အလက်ပေးအပ်ခြင်းမှ မကောင်းသော အကျိုးအမြတ်များကို တားဆီးပေးပါလိမ့်မည်။

အထောက်အကူပြုချက်

	<p>သင့်၏ကားမောင်းခွင့်ရှိခင်း၊ စကုဘီးစီးခင်း သို့မဟုတ် လမ်း လေပွန်ကျခင်း ပြီသောအခါ နားဖန်ကုသိုလ်မဟုတ် နားအုပ် နားဖန်ကုသိုလ် မသုံးပါနှင့်။ သင့်၏အာဂုံစူးစိုက်မှုကို လမ်းလဲခြေခိုင်း ပြီး မတော့တဆမ်း၊ ပုံစုပေငှေ့ခင်းနှင့် အပီ ပထဝီဒေသမ်းရွံ တရား ဥပဒေကို ဆန့်ကျင်ရာ ရောက်ပါသည်။</p> <p>ဘေးကင်းလုံခြုံရေး ဆက်တင့် ကာကွယ်မ၊ မ်းအတကြ ကားမောင်းနေစဉ် သင့်၏ ဖုန်းကို အသုံးမပြုပါနှင့်။ အျမဲသင့်၏ ပတ်ဝန်းကျင်ကို သတိထား နေဖို့ ပုံစုပါသည်။</p> <p>သင့်ကားမောင်းနေစဉ် သင့်၏ကိရိယာ အသုံးပြုခင်းနှင့် စပုလ်ဉ်း၍ ဘေးကင်းလုံခြုံမ၊ ညးနုဖန်ကားခိကျွင့် စညးမံဉ်းမ်း အားလုံးကို လိုက်နာပါ။</p>
	<p>ဓာတုဆီဆိုင်တင်အသုံးမပြုပါနှင့်။</p>
	<p>ဖုန်းခေငှေ့ဆိုမ၊ မ်းပြီလုပုနေစဉ် သင့်၏ဖုန်းကို သင့်၏နား သို့မဟုတ် ကိုယ့်ခါးအဖွဲ့ အနည်းဆုံး 15 မီလီမီတာ အကွာအဝေး တင်ထားပါ။</p>
	<p>သင့်၏ဖုန်းမှ တောကုရဟင်္ဂသော သို့မဟုတ် မွှဲတုတုမွှဲတုတု အလင်းရောင်ကို ထုတုလုပုပေးလိမ့်မည်။</p>

	<p>အသေးစား အစိတ်အပိုင်းများသည် အသကုရွလမှူးဖောက်ား ပိတ်ဆို့မှုကို ပြုစုစေနိုင်ပါသည်။</p>
	<p>သင့်၏ဖုန်းကို မီးထဲတင်၍မစွဲပါစေပါ။</p>
	<p>မညသည့် အဖောက်အကွဲ ထိခိုက်မှုများကိုမဆို ရွှေ့ရွှေ့ရန် အသံအက်ယု အဆင့်မြှင့်တင်တိုးမြှင့်ပီး နားထောင့်ရှောင် မျှပါစေပါ။ နားဖောက်မှု သို့မဟုတ် နားအုပ်နားဖောက်မှုတို့မှ အသံဖိအား အလွန်အကဲဖြစ်စေနိုင်ပါသည်။ အဖောက်အကွဲ ဆုံးရှုံးမှုကိုပြုစုစေနိုင်ပါသည်။</p>
	<p>သံလိုက်ခါတု၍ အရမ်းခွင့် ထိတော့ဆက်သွယ်မှုကို ရွှေ့ဖောက်ပါ။</p>
	<p>သေခြောက်မှုအခက်၊ သေခြင်းနားတိုင်း ကိရိယာနှင့် အျားအိလက်ထရိုနစ်စု ဆေးဘက်ဆိုင်ရာ စကုစပညား ကိရိယာများမှ အဝေးတင်ထားပါ။</p>
	<p>အပူခိုက် လက်မားကို ရွှေ့ဖောက်ပါ။</p>

	<p>ဆေးဂြိုမ်းပွင့် ဆေးဘကုဆိုငှာ အဆောကုအဦးမ်းတငြတောငှးဆိုလာသောအခါ စကုကိုပိတုပေးပါ။</p>
	<p>အရညှမ်းပွင့် ထိတေြုမးကို ရွောငှးဟကညပါ။ သငှ၏ဖုန်းကို ရုခကုသေြုအောငှးထားပါ။</p>
	<p>လေယာဉှမ်းပွင့် လေဆိပုမ်းတငြ ပိတုဖို့ြ ရုဟသောအခါ စကုပိတုထားပါ။</p>
	<p>သငှ၏ဖုန်းကို သီချး ယူမထားပါးငှ။</p>
	<p>ပေါကုကဲြစတတုသောပစညှမ်း သို့ြ မဟတု အရညှမ်း အနီးအနားတငြရွိုသောအခါ စကုပိတုထားပါ။</p>
	<p>အတညှပီ ဆကုစပပစညှမ်း သာလဖွငှ အသိုချပီပါ။</p>
	<p>အရေးပေငှ ဆကုသြာရေးမ်းအတကြ သငှဖုန်းကို အားမကိုးပါးငှ။</p>

လွှဲပုစုသပြေတန်းသည့် adapterတုန်း အထူးသျှဖုဒု
လွှဲပုစုပလပုခေါင်းဒူးဒု အလးခမ်း ပ်ကုဆီပျဲခင်းကို
မွန်မွန်ဟုကညွရူပေးပါ။ အကယု၍ လွှဲပုစုသပြေတန်းသည့်
adapterတုန်း ပ်ကုဆီးမးရွှံလွှဲပုပုဒုဆုဒုတပုဆုဒုမး
ရွှံသည့်တိုဒုအောဒု သဒုအသုံးပျီ၍မရပါ။
လွှဲပုစုအထကြကို အလပြေတကူ အသုံးပျီပိုဒုဖို၊
လွှဲပုစုသပြေတန်းသည့် adapterတုန်းကို လွှဲပုစု
ပလပုခေါင်းတငြိတပုဆုဒုပါ။ အျဲမဲတမး အသုံးပျီပီမးနောကု
လွှဲပုစုသပြေတန်းသည့် adapterတုန်းကို လွှဲပုစုပလပုခေါင်း
ပျီတုထားပါ။
ကိရိယာအတကြ ပေးထားသော လွှဲပုစုသပြေတန်းသည့်
adapterတုန်းကိုသာ အသုံးပျီပါ။



လဟွေပုစု ဘေးအန္တရာယ် သတိပေးချခင်း

ပြပင်းထန်သော ဒဏ်ရာရရှိမီးကို ရွှေ့ငှရွားရန်
အားသငြိပလပုကို မထိပါးငှ!

သငှအသုံးမျှပီသောအခါ အားသငြိတုန်းကို
ပြဖီတုထားပါ။

ဆကုစပပစပညး သို၊မဟုတု အားသငြိတုန်းကို
ပြဖီတုထားရန် ပလပုကို ဆဲဖြီတုပါ။
ခါတုအားခကီးမွ ဆဲမျှဖီတုပါးငှ။

လွံပုစုပါဝါပိုင်းသညှ သငှ၏ထုတုကုနုပစပညး
အဆကုအသညှပြဖတုတောကျခင်းကို
လုပုခငြပီသော အခရက်သော အခ်ကျဖစုသညှ။

လွံပုစုပါဝါပလပုသညှ အလညှတကူ
အသုံးပျီငှသော အနေအထားတငြ်ရမညှ။

ဥပမာအားဖြင့် သင့်၏ ကားဒကုရွာတုပေငှ ကဲ့သို့ သော
နေရာေငှေညှ တိုကုရိုကု က်ရောကုသော နေရာတငြ
သင့်၏ကိရိယာကို မထားပါးငှ။

အပူလနြကဲမး ရှိခဲလ်ငှ ကိရိယာကို အသုံးမုပီပါးငှ။

လမးလေဖောကုနေစညှ စကုကို အသုံးပီသောအခါ
သတိထားပါ။

ကိရိယာကို အျမငှနေရာမုပီတုကုခငှး သိုမဟုတု
ပုငှပုငှထနထနရိုကုမုခငှး မုဖစပါစေငှ။ ပ်ကုစီးဆုံးရွံးမး
သိုမဟုတု ပုံမွနဆောငှရငြမးကို ပ်ကျဟးစေခငှးမား
ရွံးငှပါသညှ။

သင့်ဘာသာသင့် ကိရိယာကို ပုဖီတုခငှး ပုပီပငှမငြးမုခငှး
သိုမဟုတု တပဆငှခငှးတိုမုကို မုပီလုပပါးငှ။

ကိရိယာကို သနမုရွငှးမးပီလုပရန သနမုရွငှးသော အဝတု
ခပးမုးမုးကို အသုံးပီပါ။

မညှသညှ ဓာတုထုတုကုန သိုမဟုတု ဆပျဟကိုမဆို
အသုံးမုပီပါးငှ။

ဝယုယူသုံးစွဲပြုမ်းအတကြ EU WEEE အစီအစဉ်
သတင်းအချက်အလက်။



**ဖုန်းသကတမူးကုန်ဆုံးမှုကို ရောကုရွိသည့်အခါ
ဖုန်းကိုမစန့်ပစုခင့် ကော်ဇူပီစပီးဘကုထရီကိုဖယုရွားပါ။**

ဒီထုတုကုန် ပစပညးသည့် အီလကုထရောနစု
ပစပညးကိရီယာမ်း၏ပုနုလည့်အသုံးပျီခင့်ခွင့်
ပုနုလည့်သုံးစွဲခြင်းကိုပုမုငတင့်ရနု ဥရောပ သမဂါ စညးမံဉး
အဖေကောင်းအရမ်းခွင့် သကုဆိုင့်ပါသည့်။ ဒီထုတုကုန် သည့်
သဘာဝသယံဇာတမ်း၏ ထုတုယူမခွင့် အသုံးပီမးလိုအပုစပီး
အိရယုရွိသော ပစပညးမ်း ပါဝင့်နင့်သည့်။ အထုပုပီး
အထကုပါ သကောတေသည့် တျခားအိမုသုံး စန့်ပစု အမိးကု
မ်းခွင့်အတူ မစန့်ပစုရနု ဖေဂျပထားသည့်။ ဥပမာ သင့်၏ အသုံး
မလို တော့ သည့် ပစပညးကိရီယာကို လဖွပစစခွင့်
အီလကုထရောနစု ပစပညး ကိရီယာမ်းပုနုလည့်
သုံးစွဲခြင်းအတကြ သတုမွတုထားသော နေရာသို့
သယုဆောင့်စပီး စန့်ပစုရနု သင့်တင့်တာဝန်ရှိပါသည့်။

သင့်၏ အသုံးမလိုတော့ သည့် စင်္ကြံပစ္စည်းများ ကိရိယာများ
စင်္ကြံပစ္စည်း အခွန်တင်ကြေးတသီးတချောင်းစီ စုဝေးခြင်းနှင့်
ပြန်လည်သုံးစွဲခြင်းသည် သဘာဝ သယံဇာတ ထိန်းသိမ်း
စောင့်ရှောက်ရေးကို ကူညီစီမံ လူမှု ကိန်းမာရေးနှင့်
သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပေးသည့် နည်းလမ်းဖြစ်
ပြန်လည် အသုံးပြုရာတင် သေခံစေရန်ဖြစ်သည်။

ပြန်လည် အသုံးပြုခြင်းအတိုင်း သင့်၏စင်္ကြံပစ္စည်းကို သင့်
မည့်သည့် နေရာတင် ပစ္စည်းအဖြစ် အသုံးပြုခြင်း
နောက်ထပ်သတင်း အခွန်အလကုန်အတိုင်း ကျေးဇူးပြုစီမံ
သင့်၏ဒေသဆိုင်ရာ စီမံကိန်းများ၊ သင့်၏အိမ်သုံး
စင်္ကြံပစ္စည်း ဝန်ဆောင်မှုလုပ်ငန်း သို့မဟုတ်
သင့်ပစ္စည်းဝယ်ယူသည့် စတိုးဆိုင် သို့မဟုတ် ဆက်သွယ်ပါ။

အဗန်ကုပီခိကုမ်း:

- ကိရိယာ သို့မဟုတ် ဘကုထရီမ်းကို ကိုကျဖျေခင်း၊ ဖြိုခင်း၊ ပြိုကျခင်းတို့ မပြုလုပ်ပါနှင့်။
- ပစ္စည်း သို့မဟုတ် ဘကုထရီတို့ကို အပူ သို့မဟုတ် မီးသို့ မျှပပါနှင့်။ နေရောင်ခြည် တိုက်ရိုက် ကပ်ရောကုသောနေရာတၠ် ကိရိယာ ထားသို့ ခင်းကို ရွှေ့ဘုကညပါ။
- ဘကုထရီကို လော် မျှဖုစပါစွေး။ အျားသံသတီပစ္စည်းမ်းနှင့် ထိတၠ် သို့မဟုတ် တစုနှင့်တစု ရွှေ့ဆိုကုကစုဖုစိုင်းသည့် အံဆဲတြတၠ် ဘကုထရီမ်းကို မထားပါနှင့်။
- ဘကုထရီမ်းကို စကုမ်းရွှေ့ဖျေခင်း မျှဖုစပါစွေး။
- ယိုစိမ့်မှု၊ ပျစုခဲလွင့် အရညကို သင့်၏ကုစိ သို့မဟုတ် အသားအရေနှင့် မထိတၠ်ပါစွေး။ အကယုၠ် ထိုသို့ မျှဖုစုလာပါလစွင့် ထိတၠ်သောနေရာကို သန့်ရှင်းသော ရေနှင့်ဆေးဖုကာမပီး ဆေးဘကုဆိုရာ အဆကံဉာဏ်ကို ရယူပါ။
- ကိရိယာနှင့် ဘကုထရီပေငုၠ် အပေါင်း (+) အမွတ်အသား နှင့် အုတ် (-) အမွတ်အသားအတိုင်း အသုံးပြုမ်း မွန်ကနွခင်း သေခါပါစေ။
- စကုကိရိယာတၠ် အသုံးပြုရန်မဟုတ်သည့် မညသည့်ဆကုစပုပစ္စည်း သို့မဟုတ် ဘကုထရီတို့ကို မဆို အသုံးပြုပါနှင့်။

- ကလေးမား ဘကုထရီ အသုံးပြုမားကို စောင့်ဗဟကညစ္စစုဆေးပါ။
- ဘကုထရီ သို့မဟုတုဒုပုစု တစုခုစားသုံးမိခဲလ်း ခ်ကုခ်း ဆရာဝနတစုဦးစု တိုင့်ပင့်ပါ။
- ကိရိယာ ထုတုလုပုသုမားက အဆကံပြီထားသည ဘကုထရီကို အျမဲတမူး ဝယုဗဟက ပါ။
- ထုတုကုနု ပစပညးမားစု ဘကုထရီကို အျမဲတမူး သနုရွှေးရုခကုသေပြအောင့် ထိန်းသိမူးပါ။
- အကယု၍ ညစ္စပေလာလွင့် ဘကုထရီ သို့မဟုတု ထုတုကုနုပစပညး၏ အစိတု အပိုင်းမားကို စုဗဟကယုရုခကုသေပြသော အဝတုခပူးမြူးမြူးစု သုတုပေးပါ။
- အသုံးမျပီခင့် ဘကုထရီကို အားသဠ်ဖို့ လိုအပုပါသည။ အျမဲတမူး အားသဠ် စကုကို အသုံးပြီစပီး အားသဠ်ခင့်စု ပတုသကု၍ ထုတုလုပုသု၏ ညးနုဗဟကား ခ်ကုမား သို့မဟုတု ကိရိယာ၏ လကုစဲကြို ဖတုပါ။
- အသုံးမျပီသောအခါ ဘကုထရီကို အားသဠ်လ်ကု မထားပါစု။
- ဗဟကရုညစ္စာသိုလောင့်မးပြီစပီးနောကု အမားခုံး စမြူးဆောင့်ရည ရရွံစေရနု ဘကုထရီကို အဆကံမုပေါင်းမားစာအားသဠ်ခင့်စု ထမူးရြာခင့်ပြီရနု လိုအပုပါသည။

• ကိရိယာ၏ မူရင်း စာကြောစာတမ်းများကို အုမဲတမ်း
စောင့်ရှောက်ထိန်းသိမ်းပါ။ သင့်၏အနာဂတု အကိုးကားအတကြ နောက်ပိုင်း
လိုအပ်ပါလိမ့်မည်။

• အကယု၍ ၂၀၈ နှင့် ၂၀၉ အသုံးပြုသောအခါ ကိရိယာ၏ဘကုထရီကို
ထုတ်ထားပါ။

• ရှေးသီ ကာလအတငြ ကားတစုစီး၏ အတငြပိုင်း၍ အလွန်အမင်း
ပူပင်းသော သို့မဟုတ် အေးသာနေရမ်းတငြမသိုလွှာ
မသိမ်းဆည်းပါနှင့်။ စကုစပညးကို ပ်ကုစီးချေခင်းနှင့် ဘကုထရီပေါက်ကွဲမှုကို
၂၀၈ ပေဒုစေပေလိမ့်မည်။ အပူခိန် 5 ဒီဂရီ စတုတီဂရီနှင့် 35 ဒီဂရီ
စတုတီဂရီတုအဟုကား၍ အကဖြအဝေးအတငြ ကိရိယာကို အသုံးပြုရန်
အသကံ့ပီထားပါသည်။

အဟုကားအာရုံ ဆုံးရှုံးမှု ကာကပြုတားဆီးရေး

အကယု၍ စကားရဟခကြ၊ နားဟုကပ၊ လော့စပီကာ သို့မဟုတ်
လကုလငြကိရိယာ တို့ကို အသံကယုကယုမှာ အသုံးပြုခင်းသည
နဂိုအတိုင်းပုနမကောင့်ခိုင်းသော အဟုကားအာရုံ ဆုံးရှုံးမှု
အံးရာယုမ်း၍နေပါသည်။ အံးရယုမ၍သော အဆင့်၍ အသံကို ခိန်ညှိပါ။
သင့်သည သာမနအခိန်များကို ကော်လနု၍ အသံကယုကယု အသုံးပြု
ကောင့်ပီ လိမ့်မည်။ သို့သော့လညး ဒါသညသင့်၏ အဟုကားအာရုံကို
ပ်ကုစီးစေလိမ့်မည်။ အကယု၍ သင့်သည တဝီပီမညသံ၊ အသံမကဲငြကဲငြ
စကားသံကိုဟုကားလင့် ကိရိယာကို အသုံးပြုခင်း ရပုဆိုင်းစပီး အထူးကွင့်

တိုငပဍုပသပါ။ အသံပိုက်ယု လောငလေလေ သင၏အဖှကားအာရုံ ပိုလွံငှမန့စှပ်ကုစီးလျေဖစုသည။

အထူးကုမ်းမွ ပေးသော အောကုပါအခကံ့ပီခံကုမ်း:

- ဟနးဆကု သိုမဟတု စပီကာ နားဖှကပုတို၏ အသံအက်ယုကို အနညးဆိုး ထား ပါ။

- ဆူညံသော ပတုဝနးကံငကို ဖုံးလးမးရန့ အသံတိုမ,ငှခငးကို ရွောငဖှကညပါ။

- သင၏အနီးရှိလူမ်း စကားရျဟျခငးကို မဖှကားနိုငပါက အသံအက်ယုကို လေဖှော့ ခ်ပါ။

ကော်မရှပ်ပီရီ ဤအရေးယူကိစ္စသော အခန်းကဏ္ဍကို ဖတ်ရန် အိန်နိုယူပါ။

ရေဒီယိုလွှဲငှားခြင်း

နိုငံတကာ စံနစ်ညွှန်း (ICNIRP) အမြဲလိုကုန်မ၊ ထောက်ခံမ၊ သို့မဟုတ် ဥရောပ ညွှန်စံညွှန်းကား 2014/53 / EU (RED) သည့် စစ်ကြည့်သို့မဟုတ် မတင်သင့်ဘဲ မိုဘိုင်းဖုန်း မော့ဒယ့်အမီးအစား အားလုံးအတကြ လိုအပ်ပါသည်။ မည့်သို့မဟုတ် သော အသုံးပီသ အချားသူ တစဉ်းဦးအတကြ က်နားမာရေဗွင့် ဘေးကင်း လုံခြုံရေးစား ကာကပြ စောင့်ရွှေကုရေးသည့် ဤစံနစ်ညွှန်းစား သို့မဟုတ် ဤညွှန်စံညွှန်းကား၏ မရှိမဖြစ် လိုအပ်က ပြုစုသည်။

ဤကိရိယာသည့် ရေဒီယိုလွှဲငှားခြင်း ထိတေမြှမအတကြ နိုငံတကာ လမးညွှန်ကားဗွင့် ကိုကညီမ၊ ရှိပါသည်။

သင့်မိုဘိုင်း ကိရိယာသည့် ရေဒီယို အသံလွှဲခင်းနှင့် လကုချခင်းပြုစုပါသည်။ ဒါသည့် အျပည့်ပြည့် ဆိုရာ လမးညွှန်ကားအချဖင့် အဆကုံးပီထားသည့် ရေဒီယိုလွှဲငှားခြင်း(ရေဒီယို ဆက်မးနား လစွပစစ သံလိုက စကကြီးဗွင့် ထိတေမြှမအတကြ ကန့်သတမးစား မကော်လန့်ပီမီ ဒီဇိုင်းပီလုပ ထား သည့်။ အဆိုပါ လမးညွှန်ကားကို လကြလပသော သိပလံနည်းပညာ

အဖွဲ့အစည်း (ICNIRP) က တီထွင်ပေးပြီး ပုဂ္ဂိုလ်များ အားလုံးအတွက် အသက်အရွယ်၊ ကံနန်းမာရေးတို့နှင့် မသက်ဆိုင်ဘဲ ဘေးကင်းလုံခြုံရေး အာမခံနှင့်ဖို့ ဒီဇိုင်းရေးဆွဲထားသည့် သိသာသော အနားသတ် ဘေးကင်းလုံခြုံမှု ပါဝင်ပါသည်။

အဆိုပါရေဒီယိုလှိုင်းထိတွေ့မှု၊ လမ်းညွှန်ကုန်များသည် တိက်သော စုတုယူမှု၊ နားထား သို့မဟုတ် SAR အရေစုလူသိမ်းသော တိုင်းတာချခင်း ယူနစ်ကို အသုံးပြုပါသည်။ မိုဘိုင်း ထုတ်ကုန်များ အတွက် SAR ကန့်သတ်ကုသည့် အလေးခန့် 2 W/kg ကီလိုဂရမ်အရေစုပါသည်။

SAR အတွက် စမ်းသပ်မှုများသည် ရေဒီယိုလှိုင်းများ အားလုံးတင် စမ်းသပ်ပေးပြီး အချိန်အခါ အသိ အမှတ်ပြု ရရှိထားသော ပါဝါအဆင့်တင် ကိရိယာမှ ထုတ်လွှတ်မှုနှင့်အတူ အလုပ်လုပ်သော စံနား အနေအထားများကို သုံးစွဲပေး ဆောင်ရွက်မှုပါသည်။

ခရီးစဉ်အတွက် SAR စမ်းသပ်မှုတင် 1.5 စတုဂံမီတာ အကျအဝေးမှ ပြားပေး ဆောင်ရွက် ခဲ့သည်။ ခရီးစဉ်အတွက် လုပ်ငန်းစဉ် ကာလအတွက် RF ထိတွေ့လမ်းညွှန်ကျဆင်းမှု ကိရိယာကို ခရီးစဉ်အတွက် အနည်းဆုံး အကျအဝေးတင်ထားသင့်ပါသည်။ အကယ်၍ သင့်သည် အသိအမှတ်ပြု ဆက်စပ်စဉ်ကို အသုံးပြုပါလျှင် မညီညွတ်ထုတ်ကုန်မဆို သံသယ အသုံးပြုခင်းနှင့် လက်ကားဖော်ကား သေခံမှု၊ ရှိစေ့ပေး ငုနား၏ တညနေရာသည် ခရီးစဉ်အတွက် အကျအဝေးတင် ဖေ့ပေးပါသည်။

နောက်ထပ် သတင်း အခက်အလက်များအတွက်
www.energizyourdevice.com သို့ သွားပါ။

လစွဲပစ္စည်းသံလိုက် စက်ကိရိယာများနှင့် ပစ္စည်းများကို မာရေနှင့် ပတ်သက်သည့် အပိုဆောင်း အခက် အလက်များကိုအောက်ပါဆိုဒ် ပေ့တရ်ရရှိနိုင်ပါသည်။
<http://www.who.int/peh-emf> ။

သင့်၏တယူလီဖုန်းကို ပူးတွဲပြုဆင်ထားသည့် အတုတုနာယု ပါရှိပါသည်။ အကောင်းဆုံး လုပ်ငန်း စွမ်းအားအတွက် ထိခိုက်မှုနှင့် မရှိမသေ အသုံးပြုချိန်ကို ရွေးချယ်သင့်ပါသည်။

သင့်၏နားကို ဆန့်ကျင်ဘက်သို့ အချားအနေအထားတို့ဖြင့် မှီခိုပြီး ထုတ်ကုန်ကိရိယာ လုပ်ငန်း ဆောင်တာ တစ်ခုခုအား အဝေးတစ်ခု ရှိစေရန် သို့ အရှေ့ဖက်အသုံးပြုနိုင်ပါသည်။ ထိုကဲ့သို့ သော အချားအနေအထားတို့ ကိရိယာကို နားအုပ်နားဖွယ် သို့မဟုတ် USB ဒေတာကိရိယာများနှင့် အသုံးပြု သောအခါ လမ်းညွှန်ကိရိယာအတိုင်း လိုက်နာရမည်။ အကယ်၍ သင့်သည့် အချား ဆက်စပ်ပစ္စည်း အသုံးပြုနေလျှင် အသုံးပြုသော ပစ္စည်းများသည် သတိကင်းပစ္စည်းဖြစ်ပြီး ခုခံမှုအားကိုးမှု အနည်းဆုံး 1.5 စတီမီတာအကြား နေရာတစ်ခု ရှိရမည်။

ဤအပိုင်းသည် အရေးကြီးသောကြောင့် အချိန်ပေး၍ ဖတ်ပေးပါ။

ရဒီယိုလှိုင်းများ

မိုဘိုင်းဖုန်း မော်ဒယ်များ အားလုံးကို ဈေးကွက်မတင်မီတွင် နိုင်ငံတကာ စံနှုန်းများ (ICNIRP) သို့မဟုတ် ဥရောပ ညွှန်ကြားချက် (European Directive) 2014/53/EU (RED) ကို လိုက်နာကြောင်း သက်သေခံချက် လိုအပ်ပါသည်။ ယင်းစံနှုန်းများ သို့မဟုတ် ညွှန်ကြားချက်အရ အသုံးပြုမှုနှင့် အခြားသူများ၏ ကျန်းမာရေးနှင့် ဘေးကင်းမှုကို ကာကွယ်ပေးခြင်းသည် မရှိမဖြစ် လိုအပ်ချက် ဖြစ်ပါသည်။

ဤကိရိယာသည် ရဒီယိုလှိုင်းများနှင့် ထိတွေ့မှုအတွက် နိုင်ငံတကာ လမ်းညွှန်ချက်များနှင့် ကိုက်ညီပါသည်။

သင့်မိုဘိုင်းလ် ကိရိယာသည် ရဒီယို လွှင့်စက်၊ ဖမ်းစက် ဖြစ်ပါသည်။ ယင်းအား နိုင်ငံတကာ လမ်းညွှန်ချက်များတွင် ဖော်ပြထားသည့် ရဒီယိုလှိုင်းများ (ရဒီယို လှိုင်းနှုန်း လျှပ်စစ်သံလိုက် စက်ကွင်းများ) နှင့် ထိတွေ့မှုအတွက် ကန့်သတ်မှုများကို မကျော်လွန်စေရန် ဒီဇိုင်းဆွဲထားပါသည်။ လမ်းညွှန်ချက်များကို လွတ်လပ်သော သိပ္ပံဆိုင်ရာ အဖွဲ့အစည်း (ICNIRP) မှ ပုဂ္ဂလိပ်ပြုအသက်နှင့် ကျန်းမာရေးမရွေး လူတိုင်း၏ ဘေးကင်းမှုကို

သချောစရော် များဟူသော ဘေးကင်းရေး စည်းမျဉ်းများကို
ထည့်သွင်းထားပါသည်။

အီးယူ စည်းကမ်းထိန်းသိမ်းမှုအား လိုက်နာခြင်း

သို့ဖြစ်၍ ဤကိရိယာသည် ညွှန်ကြားချက် 2014/53/EU ပါ မရှိမဖြစ် လိုအပ်ချက်များနှင့် အခြေ သက်ဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာပါသည်။

လိုက်နာမှုကို ကြေငြာခြင်းအတွက် www.energizyourdevice.com ဝဘ်ဆိုက်သို့ သွားပါ

အသိပေးချက် - ကိရိယာအား အသုံးပြုမည့် နရော့မှ ဒေသဆိုင်ရာ စည်းမျဉ်းများကို လေ့လာပါ။ ဤကိရိယာအား ဥရောပသမဂ္ဂ (European Union, EU) အဖွဲ့ဝင် နိုင်ငံအချို့ သို့မဟုတ် အားလုံးတွင် အသုံးပြုနိုင် ကန်သတ်ထားခြင်း ရှိနိုင်ပါသည်

မှတ်ချက် -

- အသုံးပြုထားသော ပိတ်သည့် ပစ္စည်းကိစ္စနှင့် မိုဘိုင်းလ်ဖုန်းအား USB 2.0 နှင့်အထက်ဖွဲ့သာ ချိတ်ဆက်ရမည် ဖြစ်ပါသည်။ Power USB ဟု ခေါ်သော ဆက်သွယ်မှုအား တားမရှိထားပါသည်။

- အားသွင်းကိရိယာအား စက်ပစ္စည်းအနီးတွင် တပ်ဆင်ရမည်ဖြစ်ပြီး အလွယ်တကူ အသုံးပြုနိုင်ရပါမည်။

- အပူချိန်များလွန်းသော သို့မဟုတ် နည်းလွန်းသော ပတ်ဝန်းကျင်တွင် မိုဘိုင်းလ်ဖုန်းကို အသုံးမပြုနှင့်။ ပြင်းထန်သော နရော့ခင်းခံသည့် သို့မဟုတ်

စိုစွတ်လွန်းသော ပတ်ဝန်းကျင်တွင် မိုဘိုင်းလ်ဖုန်းကို မထားပါနှင့်။ ဖုန်းနှင့် တွဲဖက်ပစ္စည်းများအတွက် သင့်လျော်သော အပူချိန်သည် -10°C-55°C ဖြစ်ပါသည်။

- အားသွင်းရာတွင် ပုံမှန်အခန်းအပူချိန်နှင့် လဝင်လထွက်ရှိသော ပတ်ဝန်းကျင်တွင် ဖုန်းကို ထားပေးပါ။ 5°C~25°Cအတွင်း အပူချိန်ရှိသော ပတ်ဝန်းကျင်တွင် ဖုန်းကို အားသွင်းရန် တိုက်တွန်းပါသည်။ ထုတ်လုပ်သူမှ ထည့်သွင်းပေးလိုက်သည့် အားသွင်းကိရိယာကိုသာ အသုံးပြုပေးပါ။ ခွင့်ပြုထားသော အားသွင်းကိရိယာကို အသုံးပြုခြင်းသည် အနုတရားကို ဖြစ်စေနိုင်ပြီး ဖုန်း၏ခွင့်ပြုချက်နှင့် အာမခံချက်ကို ကျိုးပျက်စေပါသည်။

- သတိပုဂ္ဂိုလ် - ဘက်ထရီအား မမှန်ကန်သော အမျိုးအစားဖြင့် လဲလှယ်မိပါက ပခေါက်ကွဲနိုင်သော အနုတရား ရှိပါသည်။ အသုံးပြုပြီးသော ဘက်ထရီများအား လမ်းညွှန်ချက်တွင် ပါဝင်သည့်အတိုင်း စွန့်ပစ်ပါ

- နားကပ်များမှ အလွန်များဟန်သော အသံဖိအားသည် အကပ်အစားရုံ ဆုံးရှုံးခြင်းကို ဖြစ်စေနိုင်ပါသည်။

နောက်ထပ် အချက်အလက်များအတွက် www.energizeyourdevice.com သို့ သွားရောက်နိုင်ပါသည်။

လျှပ်စစ်သံလိုက် စက်ကွင်းများနှင့် အများပင်ညှိသူ ကျန်းမာရေးဆိုင်ရာ နောက်ထပ်အချက်အလက်များကို အောက်ပါဆိုက်တွင် ရရှိနိုင်ပါသည်။

<http://www.who.int/peh-emf>.

သင့်တယ်လီဖုန်းတွင် အင်တာနာ တပ်ဆင်ထားပီဖြစ်ပါသည်။ အကောင်းဆုံး လုပ်ဆောင်မှုအတွက် ယင်းအား ထိတွေ့ခြင်း သို့မဟုတ် အဆင့်နှိမ်ခြင်းကို ရှောင်ကင်းပြန်ပါသည်။

မိုဘိုင်းလ်ကိရိယာများသည် လုပ်ဆောင်ချက်များစွာကို ဆောင်ရွက်နိုင်သည့်အလှူဓာတ် သင့်နားမဟုတ်သော အခြေအနေများတွင်လည်း အသုံးပြုနိုင်ပါသည်။ အဆိုပါ အခြေအနေများတွင် ကိရိယာအား နားကပ်သို့မဟုတ် USB ဒေတာကိုဖြင့် အသုံးပြုသည့် လမ်းညွှန်များအတိုင်း လိုက်နာရပါမည်။ အခြားတွဲဖက်ပစ္စည်းကို အသုံးပြုနေပါက အသုံးပြုခြင်း မည်သည့်ပစ္စည်းမဆိုသည် သတုထုကင်းရှင်းပီဖြစ်နှင့်အနည်းဆုံး ၁.၅ စင်တီမီတာအကွာတွင် ထားရှိကြောင်း သိချောအောင် ပုလုပ်ပေးပါ။

Energizer®



လိုက်နာမှု အသိအမှတ်ပြုပြန်မှတ်
ENERGY E10

ကျွန်ုပ်တို့ **AVENIR TELECOM**သည်

(208, Boulevard de Plombières, 13581 Marseille Cedex 20, FRANCE)

ဤတွင် ကြေငြာသည်မှာ -

ENERGIZER သည် ညွှန်ကြားချက်များပါ စံနှုန်းများနှင့်

သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ပါသည်။ ညွှန်ကြားချက် 2014/53/EU

၏အပိုဒ် IV တွင် ဖော်ပြထားသည့် လိုက်နာမှု လုပ်ငန်းစဉ်အတွက်

အသိအမှတ်ပြုပြန်မှတ်ကို အောက်ပါ အဖွဲ့အစည်း၏ ထိန်းချုပ်မှုအောက်တွင်

ထားရှိပါသည် -

BAY AREA COMPLIANCE LABORATORIES CORP.

1274 Anvilwood Ave. Sunnyvale, CA 94089. USA

www.baclcorp.com

ဖုန်း - +1 408 732 9162 ဖက်စ် - +1 408 732 9164

ကိရိယာအတွက် လိုက်နာမှု အသိအမှတ်ပြုပြန်မှတ်၏ စာသား

အပညွှ်အစုံကို အောက်ပါလိပ်စာတွင် တောင်းခံခင်းဖြင့် ရရှိနိုင်ပါသည် -

AVENIR TELECOM - 208, Boulevard de Plombières, 13581 Marseille Cedex 20, France.

2017/09/07

(နဇုစွဲ)

Jean-Daniel BEURNIER / CEO

(ခွင့်ပြုထားသော ပုဂ္ဂိုလ်၏

အမည်နှင့်လက်မှတ်)

ဤမော်ဒယ်အတွက် အများဆုံး SAR နှင့်
ယင်းအားမှတ်တမ်းရယူထားသည့် အခြေအနေများ

GSM 900	0.586 W/kg 10g Head SAR 0.731 W/kg 10g Body SAR
DCS 1800	0.441 W/kg 10g Head SAR 0.946 W/kg 10g Body SAR

အသုံးပုစဉ်အတွင်း ဤကိရိယာအတွက် အမှန်တကယ် SAR တန်ဖိုးများသည် အထက်တွင် ဖော်ပြထားသော တန်ဖိုးများထက် များစွာလျော့နည်းပါသည်။ ယင်းသည် စနစ်ကို အကျိုးရှိစွာ လုပ်ဆောင်နိုင်ရန်နှင့် ကွန်ရက်တွင် အနှောင့်အယှက် နည်းစရန် ရည်ရွယ်ချက်များအတွက် ဖြစ်ကာ သင့်မိုဘိုင်းလ်ကိရိယာ၏ လုပ်ဆောင်မှု စွမ်းအားသည် ခေါ်ဆိုမှုအတွက် စွမ်းအားအပိုအဝ မလိုပါက အလိုအလျောက် လျော့ချပေးပါသည်။ ကိရိယာ၏ စွမ်းအားအထွက် နည်းလေလေ ယင်း၏ SAR တန်ဖိုး နည်းလေလေ ဖြစ်ပါသည်။

م.ذ.ش. ل.غ.و.غ. ت.ل.ش.ر.ل. ه.ي.ر.ا.ج.ت. ت.ا.م.ا.ل.ع. ي.ه. ي.ر.خ.ا.ل.ا. ت.ا.م.ا.ل.ع.ا. و. ي.ا.ل.ب. ل.غ.و.غ. ، ل.غ.و.غ.

Google, Google Play and other marks are trademarks of Google LLC.

Energizer®

إنيرجايزر وبعض التصاميم الجرافيكية هي علامات تجارية لشركة إنرجايزر ، والشركات التابعة ذات الصلة وتستخدم بموجب ترخيص من أفينير تليكوم. جميع الأسماء التجارية الأخرى هي علامات تجارية لأصحابها. لا أفينير تليكوم ولا إنرجايزر العلامات التجارية، هي تابعة لأصحابها من علاماتها التجارية.

© 2018 Energizer. Energizer and certain graphic designs are trademarks of Energizer Brands, LLC and related subsidiaries and are used under license by Avenir Telecom®. All other brand names are trademarks of their respective owners. Neither Avenir Telecom® nor Energizer Brands, LLC is affiliated with the respective owners of their trademarks.